

**မာတိကာ**

၁။ အိမ်နီးချင်းများ	၆
၂။ ကံဖြစ်ခဲ့ပါရင်	၁၃
၃။ ပြဿနာ	၁၇
၄။ အရွှေ့	၂၃
၅။ ကိုယ့်ကိုယ်ကိုယ်သာ ပြောင်းလဲပါ	၂၆
၆။ မျိုးစေ့	၃၀
၇။ ပြန်မရတော့တဲ့ အကြွေး	၃၅
၈။ အဆိုးထဲက အကောင်း	၄၁
၉။ စံပြ ပုဂ္ဂိုလ် Role Model	၄၅
၁၀။ သံယောဇဉ်... အစွဲ	၄၈
၁၁။ နောက်ဆုံး	၅၃
၁၂။ ကျေးဇူးတင်တတ်ပါစေ	၅၉
၁၃။ အောင်မြင်သောနေ့	၆၅

၁၄။ ကိုယ့်အရှိန်နဲ့ကိုယ် ပြေးပါ	၇၁
၁၅။ ကိုယ့်ကိုယ်ကိုယ် ဆုပေးခြင်း	၇၅
၁၆။ ကိုယ်တစ်ယောက်တည်း မဟုတ်ပါ	၇၈
၁၇။ ဦးနှောက်လှသော သူများ	၈၃
၁၈။ Life-Style ဖောင်းပွခြင်း	၈၇
၁၉။ မမှားသော ဆေး	၉၀
၂၀။ အခိုက်အတန့်လေးများ	၉၅
၂၁။ ကိုယ့်ကိုယ်ကိုယ် သိပ်ဖိအားမပေးပါနဲ့	၉၉
၂၂။ ဖြူသောက်	၁၀၃
၂၃။ ပိတောက်ပွင့်သောနေ့	၁၀၆
၂၄။ အရေးမကြီးတာလေးတွေ လုပ်ပါ	၁၁၁
၂၅။ ပျော်အောင်လည်း နေတတ်ဦးမှ	၁၁၄
၂၆။ ဆဲကြသူများ	၁၁၆
၂၇။ တရားရှာ ကိုယ်မှာတွေ့	၁၁၉
၂၈။ ၄၀... အမှတ်တရ	၁၂၁
၂၉။ အနာဂတ် ပုံရိပ်လွှာ	၁၂၄
၃၀။ အလုပ်ရဲ့ တန်ဖိုး	၁၃၁